

အမိုက်ညများကို ဖြတ်သန်းခြင်း
အရှင် ဉာဏိက



ပထမည

ဟောဒီညပေါ့
တိတ်ဆိတ်မှုတွေကို လှန့်
ယုတ်ညံ့မှုတွေကို ဖန်တီး
ဘီလူးဆိုင်း ခပ်ရိုင်းရိုင်းတီးပြီး
ငိုညည်းခြင်းတွေကို ချန်ထားရစ်ခဲ့တာ ...

ဒုတိယည

ဟောဒီညပေါ့
အိပ်စက်မဲ့ဘဝကို ဖန်တီး
မွန်းကျပ်မှောင်မည်းတဲ့ အခန်းကျဉ်းတစ်ခုမှာ
မိစ္ဆာများနဲ့ ကခုန်ရင်း
ရုန့်ရင်းရက်စက်မှုတွေကို ခံစားဖြစ်ခဲ့တာ ...။

တတိယည

ဟောဒီညပေါ့
သွေးဆာနေတဲ့ ဝံပုလွေအုပ်ကြား
မမှားခဲ့တဲ့ လုပ်ရပ်အတွက်
ပေးဆပ်ခြင်း သင်္ကေတ
နောက်ဆုံးထွက်သက်လေး သိမ်မွေ့မွေ့ ချပြရင်း
“လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ” ရယ်လို့
မေတ္တာတေး အသံမကြားဟစ်ခဲ့တာ ...။

စတုတ္ထည

ဟောဒီညပေါ့
.....
.....
..... ။ ။

အရှင် ဉာဏိက
နိုဝင်ဘာ ၁၂ ၂၀၀၇

(အကျဉ်းထောင်များအတွင်း အနှိပ်စက်ခံရင်း ပျံတော်မူသွားကြရှာသော သံဃာတော်များသို့)

မိုးမခမု ပြန်လည်ကူးယူဖော်ပြသည်